



# စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

## ပြည်တွင်းအခွန်များဦးစီးဌာန

နိုင်ငံတော်သို့ အခွန်ပေးသွင်းခြင်း လုပ်ငန်းစဉ်တွင် အီလက်ထရောနစ်ငွေပေးချေမှုစနစ်၊ စာရင်းပြောင်းနည်းစနစ်တို့ဖြင့် အခွန်ပေးဆောင်နိုင်ပါကြောင်း အသိပေးကြေညာခြင်း

- ၁။ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ၏ အခွန်ငွေပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် အခွန်ပေးဆောင်ရာ၌ လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြစ်သော Mobile Banking ၊ Mobile Payment စနစ်များဖြင့်လည်းကောင်း၊ MPU Corporate Debit Card အသုံးပြု၍ Online မှလည်းကောင်း သက်ဆိုင်ရာဘဏ်များနှင့် ချိတ်ဆက်၍ ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။
- ၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကုမ္ပဏီများ အနေဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ရတနာခွန် တို့ကို မြန်မာ့စီးပွားရေးဘဏ် ၊ ဘဏ်ခွဲများတွင်သာမက မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်ခွဲများအပါအဝင် ပုဂ္ဂလိကဘဏ်များတွင် စာရင်းဖွင့်ထားရှိသော မိမိတို့ဘဏ်ငွေစာရင်း (A/C) မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကွန်ယက်စနစ် CBM-NET ကိုအသုံးပြု၍ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲရှိ ဆိုင်ရာအခွန်ရုံး၏ဘဏ်စာရင်းသို့ အခွန်ပေးသွင်းနိုင်ပါသည်။
- ၃။ ဖိုင်ဘာအင်တာနက်လှိုင်းအသုံးပြုလျက်ရှိသော အခွန်ထမ်းကုမ္ပဏီများအနေဖြင့် e-Commerce Platform အရ MPU Debit Card ဖြင့် Online Tax Payment System (<https://onlinepayment.ird.gov.mm/etax>) ကို အသုံးပြု၍လည်းကောင်း၊ သမဝါယမဘဏ် (CB Bank) ၊ ဧရာဝတီဘဏ် (AYA Bank)၊ ယူအေဘီဘဏ် (UAB) ၊ ကမ္ဘောဇဘဏ် (KBZ) ၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD)၊ မြဝတီဘဏ်တို့၏ မိုဘိုင်းငွေပေးချေမှုစနစ်များ (Mobile Banking) ကိုအသုံးပြု၍လည်းကောင်း အခွန်ပေးသွင်းနိုင်ပါသည်။
- ၄။ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး(သို့မဟုတ်) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများတွင် အခွန်ထမ်းဆောင်နေသည့် အခွန်ထမ်းကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ပေးဆောင်ခြင်းကို မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် စာရင်းဖွင့်ထားရှိသော မိမိတို့ ဘဏ်ငွေစာရင်း(A/C) မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှု ကွန်ယက်စနစ် CBM-NET ကိုအသုံးပြု၍လည်းကောင်း၊ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍လည်းကောင်း အခွန်ထမ်းကုမ္ပဏီမှ အခွန်ထမ်းဆောင်နေသော အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ပါသည်။
- ၅။ မြို့နယ်အခွန်ရုံးများတွင် အခွန်ထမ်းဆောင်နေသည့် အခွန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်သို့ အခွန်ငွေပေးဆောင်ရာတွင် ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ငွေသားဖြင့် အခွန်ငွေပေးသွင်းမှုအပြင် မြန်မာ့စီးပွားရေးဘဏ်၊ပုဂ္ဂလိကဘဏ်တို့တွင် စာရင်းဖွင့်ထားရှိသော မိမိတို့ဘဏ်ငွေစာရင်း(A/C)မှ စာရင်းပြောင်းနည်း (Account Transfer) ဖြင့်လည်းကောင်း အခွန်ထမ်းဆောင်နေသော အခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးဆောင်နိုင်ပါသည်။

- ၆။ ပုဂ္ဂလိကဘဏ်ရှိ မိမိတို့ဘဏ်ငွေစာရင်း(A/C)မှ အီလက်ထရောနစ်ငွေပေးချေမှုစနစ် အသုံးပြု၍ လည်းကောင်း (သို့မဟုတ်) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM-NET အသုံးပြု၍လည်းကောင်း၊ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှု အထောက်အထားများအဖြစ် သက်ဆိုင်ရာဘဏ်များမှ ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည် ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်းလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီး ကြောင်း အထောက်အထား[ပတခ(e-payment)] ကို အခွန်ထမ်းထံသို့ ပေးပို့အကြောင်းကြား မည် ဖြစ်ပါသည်။
- ၇။ မြန်မာ့စီးပွားရေးဘဏ် ၊ဘဏ်ခွဲများတွင် စာရင်းဖွင့်ထားရှိသော မိမိတို့ ဘဏ်ငွေစာရင်း(A/C)မှ စာရင်းပြောင်းနည်း (Account Transfer) နည်းလမ်းဖြင့် ပေးသွင်းသည့် အခွန်ထမ်းများကို မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ငွေပေးသွင်းပြီးကြောင်း အထောက်အထားထုတ်ပေးသွားမည် ဖြစ်ပါသည်။
- ၈။ အခွန်ထမ်းများအနေဖြင့် သိရှိလိုသည်များရှိပါက အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ်- ၅၉/၆၁ (ပထမထပ်)၊ ပန်းဆိုးတန်း လမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်) အခွန် ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ်- ၀၂-၄၀၃၀၃၉၂ (သို့မဟုတ်) သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန